

သတင်း ထုတ်ပြန်ချက်

၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက် မြန်မာ စံတော်ချိန် ၀၇:၀၀ (၀၈:၃၀ UTC) အထိ တားမြစ်ထားသည်

IHS Markit မြန်မာ ထုတ်လုပ်မှု PMI™

နိုင်ငံရေး မတည်ငြိမ်မှုကြားမှာ စက်ရုံများ ပိတ်ထားရ၍ ကုန်ထုတ်လုပ်ရေးကဏ္ဍ ဆက်ကျဆင်းလာနေခြင်း

အဓိက တွေ့ရှိချက်များ

PMI သည် မတ်လတွင် စစ်တမ်း အနိမ့်ဆုံး ၂၇.၅ သို့ ကျဆင်းသွားခြင်း

စက်ရုံများ ပိတ်ထားရသည့်ကြားမှာ ထုတ်ကုန်နှင့် အော်ဒါသစ်များ တဟုန်ထိုး ကျဆင်းသွားခြင်း

မပြီးဘဲကျန်နေသည့် အလုပ်များ စံချိန်တင် မြှင့်တက်လာခြင်း

ဒေတာကို ၂၀၂၁ ခုနှစ် မတ်လ ၁၂-၂၃ ရက်နေ့များတွင် စုစည်းခဲ့သည်

စစ်တပ်မှ အာဏာသိမ်းမှု နောက်ပိုင်းမှာ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ပထမဦးဆုံး သုံးလပတ်၏ နောက်ဆုံးလ မတ်လတွင် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ရေးကဏ္ဍမှ သိသာသည့် ကျဆင်းမှုကို မှတ်ပုံတင်ခဲ့သည်။ နိုင်ငံတဝန်း ဆန့်ကျင်ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားခဲ့ပြီး စက်ရုံများနှင့် ဖောက်သည် လုပ်ငန်း အများအပြား ပိတ်ထားဆဲဖြစ်သည်။ တစ်ချိန်တည်းတွင် ဝယ်လိုအားအခြေအနေများ မရေရာမှုကြောင့် လုပ်သားအင်အား အရေအတွက်မှာ စံချိန်တင်နီးပါး ကျဆင်းသွားစေခဲ့သည်။ ယင်းအတောအတွင်းမှာ စက်ရုံများကို အခိုင်အမာ ဆက်လက်ပိတ်ထားခြင်းကြောင့် မပြီးဘဲ ကျန်နေသည့် အလုပ်များ စုပုံလာခဲ့ရာ စစ်တမ်းသမိုင်းတစ်လျှောက်တွင် အများဆုံး ဖြစ်ခဲ့ပြီး ကုန်ကြမ်းရှားပါးမှုများနှင့် ပို့ဆောင်ရေး နှောင့်နှေးကြန့်ကြာမှုများကြောင့် ပစ္စည်းပေးပို့ရေး ကွင်းဆက်များ အခက်အခဲ ဝေပုံလာခဲ့ရသည်။ ဝယ်လိုအားပျော့လာမှုက အကောင်းမြင်စိတ်ကို ထိုးနှက်နေ၍ ယခုလတွင် မျှော်လင့်ချက်များ အသင့်အတင့်သာ ရှိခဲ့သည်။

ဈေးနှုန်းများကို လေ့လာကြည့်ရှုရုံ ကုန်ကြမ်းရှားပါးမှုများနှင့် ဒေါ်လာမှ ကျပ်ငွေသို့ လဲလှယ်နှုန်းနှုန်း ကျလာသောကြောင့် မတ်လတွင် ငွေကြေးဖောင်းပွမှု ဖိအားများ အရှိန်တိုးလာခဲ့သည်။

အဓိကအကျဆုံး IHS Markit မြန်မာထုတ်လုပ်ရေး PMI™ - အညွှန်းကိန်း - ထုတ်လုပ်ရေး စွမ်းပကားများကို ပြသပေးသည့် ပေါင်းစပ်ထားသော တစ်ခုတည်းသော အညွှန်းကိန်းသည် ဖေဖော်ဝါရီလ၏ ၂၇.၇ မှ စံချိန်တင် အနိမ့်ဆုံး ၂၇.၅ သို့ ကျဆင်းသွားခြင်းဖြင့် စစ်တမ်းကို စတင်ခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှစပြီး ထုတ်လုပ်ရေး လုပ်ငန်းများ၏ အခြေအနေများ အပြင်းထန်ဆုံး ဆုတ်ယုတ်လာမှုကို အချက်ပြနေသည်။


စက်ရုံများကို ယာယီ ပိတ်ထားဆဲဖြစ်သဖြင့် စက်မှုထုတ်လုပ်မှုမှာ မတ်လတွင် အပြင်းအထန် ထိုးကျသွားသည်။ ကျဆင်းမှု နှုန်းမှာ အပြင်းထန်ဆုံး ဖေဖော်ဝါရီ၏ နှုန်းနှင့်စာလျှင် အားပျော့လာသော်လည်း စစ်တမ်း သမိုင်းထဲတွင် စတုတ္ထမြောက် အပြင်းထန်ဆုံး ဖြစ်နေဆဲပါ။ ဝယ်လိုအား ဆက်လက်အားနည်းလျက် ရှိနေခဲ့ချိန်မှာ အော်ဒါသစ် ပမာဏများ ခုနစ်လမြောက် ဆက်တိုက် ကျဆင်းလာခဲ့သည်။ နောက်ဆုံး ကျဆင်းမှုမှာ စစ်တမ်းသမိုင်းထဲတွင် အပြင်းထန်ဆုံး ဖြစ်ခဲ့ပြီး ပါဝင်ဖြေခံသူ ၇၀% ကျော်တို့က အော်ဒါသစ် ပမာဏများမှာ မတ်လတွင် ဖေဖော်ဝါရီလထက် လျော့နည်းခဲ့ကြောင်း အစီရင်ခံခဲ့ကြသည်။

စက်ရုံများကို ဆက်လက်ပိတ်ထားနေရပြီး အလုပ်သစ်များ တဟုန်ထိုး ကျဆင်းလာခဲ့မှုကြောင့် ကုမ္ပဏီများသည် ၎င်းတို့၏ လုပ်သားအင်အားကို ဖြတ်တောက်ခဲ့ကြရရာ ပြီးခဲ့သည့်

ဆက်ဖတ်ရန်...

မြန်မာ ထုတ်လုပ်မှု PMI

ရာသီအလိုက် ညှိကိန်း >၅၀ =ယခင်လ နောက်ပိုင်း တိုးတက်ခဲ့



ရင်းမြစ်- IHS Markit.

သုံးသပ်ချက်

နောက်ဆုံး စစ်တမ်းရလဒ်များကို သုံးသပ်ဖော်ပြသွားရာတွင် IHS Markit မှ စီးပွားရေးပညာရှင် Shreeya Patel ပြောကြားသွားသည်မှာ -

"မတ်လ ဒေတာက မြန်မာနိုင်ငံတွင်း ကုန်ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေများမှာ ထပ်မံပြီး ပြင်းထန်စွာ ဆုတ်ယုတ်လာခဲ့မှုကို ညွှန်ပြနေပါသည်။ တစ်နိုင်ငံလုံး ဆန္ဒပြမှုများ၊ စက်ရုံများပိတ်ထားရမှုနှင့် နိုင်ငံရေး မတည်ငြိမ်မှုများက စက်မှုလုပ်ငန်းများ၏ ထုတ်လုပ်မှု အလားအလာများကို အကြီးအကျယ် ထိုးနှက်လိုက်ပါသည်။

"အဓိကအကျဆုံး PMI အညွှန်းကိန်းက စစ်တမ်း စတင်ခဲ့သော လွန်ခဲ့သည့် ငါးနှစ်အတွင်းမှာ လုပ်ကိုင်မှု အခြေအနေများ အပြင်းထန်ဆုံး ဆုတ်ယုတ်လာမှုကို ညွှန်ပြနေသည်။ ထုတ်ကုန်နှင့် အော်ဒါသစ် ရရှိမှုမှာ သိသာစွာ ကျဆင်းသွားချိန်တွင် ထုတ်လုပ်မှု အခြေအနေများ မရေရာခြင်းက အလုပ်နေရာများကို စံချိန်တင် ကျဆင်းသွားစေခဲ့သည်။ ယင်းအတောအတွင်းမှာ ဆန့်ကျင် ဆန္ဒပြမှုများက ကုန်ကြမ်းရှားပါးမှုများနှင့် ပို့ဆောင်ရေး အခက်အခဲများနှင့် ငွေလဲလှယ်နှုန်းနှုန်း ဆိုးလာခြင်းတို့နှင့် ပေါင်းစပ်ကာ ငွေကြေးဖောင်းပွမှုကို တအားမြှင့်ပေးလိုက်သည်။

"မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ရေးကဏ္ဍက နှစ်ဆန်းပိုင်းတွင် အခက်အခဲများဖြင့် စတင်ခဲ့ပြီး မတ်လတွင် လက်ကျန် အလုပ်များ စံချိန်တင် မြှင့်တက်လာခဲ့သော်လည်း စက်ရုံများကို ပြန်ဖွင့်နိုင်လျှင် အားတက်စရာ အကြောင်းတချို့ ရှိပါသေးသည်။"



စက်တင်ဘာလတွင် စတင်ခဲ့သည့် အလုပ်နေရာ ဖြတ်တောက်ခံရမှုကို ဆက်ဆန်ပေးလိုက်သည်။ ထို့အပြင် နိုင်ငံရေး မပြေမငြိမ်မှုက အလုပ်သမားများကို သူတို့၏ ဇာတိနေရပ်များသို့ ပြန်သွားစေခဲ့သည်ဟု ကုမ္ပဏီများကဆိုကြသည်။

အော်ဒါသစ် ရရှိမှု နည်းလာသည့် တိုင်အောင် မပြီးဘဲ ကျန်နေသည့် အလုပ်များမှာ စစ်တမ်းသမိုင်းတွင် အများဆုံး ဖြစ်လာခဲ့သည်။ စက်ရုံများကို ပိတ်ခြိတ်ထားရမှုက အလုပ်များ စုပုံလာစေခဲ့ကြောင်း မြေဆိုသူ အများစုက ထောက်ပြခဲ့ကြပါသည်။ ယင်းအတောအတွင်းမှာ အော်ဒါသစ်များ ရရှိမှု နည်းလာခြင်းနှင့် အနာဂတ်လများတွင် ဝယ်လိုအား မရေရာမှုများက ကုမ္ပဏီများအား ထုတ်လုပ်မှု အကြိုနှင့် ထုတ်လုပ်မှုအပြီး လက်ကျန်စာရင်း နှစ်မျိုးစလုံးကို ဖြတ်တောက်လာစေခဲ့သည်။ ဆန္ဒပြုမှုများကြောင့် မတ်လတွင် ပစ္စည်းပေးသွင်းရေး ကွင်းဆက်များ ပြတ်တောက်မှု ရှိခဲ့ပြီး ပစ္စည်းပေးသွင်းမှု အခြေအနေ သိသာစွာ ဆုတ်ယုတ်လာခဲ့သည်။

ထုတ်လုပ်မှု သွင်းကုန်စရိတ်စကားများမှာ ခြောက်လဆက်တိုက် မြင့်တက်လာခဲ့ပြီး ကုမ္ပဏီများက မကြာခင်ဆိုသလို ကုန်ကျမှု တိုးမြှင့်လာမှုကို ကုန်ကြမ်းရှားပါးမှုကြောင့်နှင့် ပို့ဆောင်ရေး စရိတ်များ မြင့်တက်လာမှုနှင့် ဆက်စပ်ဖော်ပြကြသည်။ ကျပ်ငွေ-ဒေါ်လာ လဲလှယ်နှုန်းနှုန်း ပြောင်းလဲမှုကိုပါ ပါဝင်မြေကြားသူတို့က အားကောင်းသည့် ငွေကြေးဖောင်းပွမှု၏ အကြောင်းရင်း အဖြစ် ဆက်စပ်ညွှန်ပြခဲ့သည်။ မြိုင်ပြောရလျှင် ဝယ်လိုအား ကားချပ်ပုံ အားနည်းနေမှုက မိမိတို့ ရောင်းချနေသောကြောင့် ကုမ္ပဏီများသည် မိမိတို့၏ ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများကို လွှဲချရနိုင်၍ မိမိတို့ ရောင်းချမှုများကို အသင့်အတင့်မျှသာ မြှင့်တင်နိုင်ခဲ့ကြသည်။


နောက်ဆုံး ထောက်ပြရလျှင် လာမည့် တစ်နှစ်အတွင်း ထုတ်လုပ်ရေး ပမာဏဆိုင်ရာ မျှော်မှန်းချက်များမှာ ဝယ်လိုအား အားနည်းနေခြင်းကို ထင်ဟပ်နေသည်။ ယုံကြည်စိတ်ချာ ပြီးခဲ့သည့် စက်တင်ဘာလမှစပြီး ကျဆင်းသွားကာ စစ်တမ်း၏ ရေရှည် ပျမ်းမျှထက် များစွာနိမ့်ကျရာသို့ ထိုးကျသွားသည်။

ထုတ်လုပ်မှု အညွှန်းကိန်း

sa, > ၅၀ = ပြီးခဲ့သည့်လနောက်ပိုင်း တိုးတက်မှု

အော်ဒါသစ်များ : ထုတ်ကုန်လက်ကျန်စာရင်း အချိုး

အော်ဒါသစ်များအညွှန်း/ သို့လျော့ထားသည့် ကုန်ချောများ အညွှန်း



ရင်းမြစ် - IHS Markit

ဆက်သွယ်ရန်

Shreeya Patel
Economist
IHS Markit
T: +44 134 432 8196
shreeya.patel1@ihsmarkit.com

Joanna Vickers
Corporate Communications
IHS Markit
T: +44 207 260 2234
joanna.vickers@ihsmarkit.com

တွက်ချက်နည်း

IHS Markit မြန်မာ ထုတ်လုပ်မှု PMI™ ကို ထုတ်လုပ်ရာ ၄၀၀ နေပါဝင်သည့် အဖွဲ့တစ်ဖွဲ့ ထည့်သွင်းမှု ဝယ်ယူမှု ဖန်တီးမှုများကို ဖြေရှင်းပေးခဲ့သည့် ဖန်တီးမှုများအတွက် ရရှိသည့် မြေကြားချက်များကို အခြေခံပြီး တွက်ချက်ပါသည်။ ဤအဖွဲ့တွင် GDP အား ထောက်ပံ့မှုကို အခြေခံပြီး အသေးစိတ်ကုမ္ပဏီနှင့်လုပ်သားအင်အား ပမာဏ အမျိုးမျိုး ပါဝင်အောင် ရွေးချယ်ခဲ့သည်။

စစ်တမ်းအတွက် မြေကြားချက်များကို လစဉ် ခုတ်ယူ လက်ပိုင်ရာ ကောက်ခံခြင်းဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီးပြောင်းလဲမှုကို ညွှန်ပြပါသည်။ စစ်တမ်း၏ ကိန်းဂဏန်းတို့ကို အတွက် ပုံနှိပ်မှု အညွှန်းကို တွက်ချက်ပါသည်။ အညွှန်းမှာ 'မြိုင်သည့်' မြေကြားချက်များ၏ ရာခိုင်နှုန်းနှင့် 'အပြောင်းအလဲမရှိ' ဟု မြေကြားချက်တို့၏ ရာခိုင်နှုန်း တစ်စက်ကို စုစည်းမှု ဖြစ်ပါသည်။ အညွှန်းများမှာ ၀ နှင့် ၁၀၀ အကြား ရှိနိုင်ပြီး ၅၀ အထက်တွင် ရှိနေပါက မြေပြေရလျှင် ယခင်လထက် တိုးတက်မှုကို ဖြစ်ပြီး ၅၀ အောက် ဆိုပါက မြေကြည့်လျှင် ကျဆင်းမှုကို ညွှန်ပြ ပါသည်။ ယင်းနောက်မှာ အညွှန်းများကို ရာခိုင်နှုန်းတို့ ညှိပေးရပါသည်။

အဓိကအကျဆုံး ကိန်းဂဏန်းမှာ ထည့်ကုန်ဝယ်ယူရေးဖန်တီးမှုများ၏ အညွှန်း Purchasing Managers' Index™ (PMI) ဖြစ်ပါသည်။ PMI မှာ အောက်ပါ အညွှန်း ငါးခုတို့၏ ရှိနိုင်စွမ်းထက်ထားသည့် ပျမ်းမျှကိန်း ဖြစ်သည်။ အော်ဒါသစ်များ (၃၀%)၊ ထုတ်လုပ်မှု (၂၅%)၊ အလုပ်နေရာ (၂၀%)၊ ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြိုမြင်ချိန်များ (၁၅%) နှင့် သို့လျော့ထားသည့် ထည့်ကုန်များ (၁၀%)။ PMI ကို တွက်ချက်နိုင်ရန် ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြိုမြင်ချိန်များ အညွှန်းကို အခြား အညွှန်း များနှင့် ယှဉ်ရန်အောင် ဦးတည်ချက်ကို ပြောင်းပေးထားပါသည်။

ကောက်ယူထားသည့် စစ်တမ်း အတိုက် ထုတ်ပြန်မှု နောက်ပိုင်းတွင် မြန်လည် ပြင်ဆင်ခြင်း မရှိသော်လည်း ရာခိုင်နှုန်းကို ညှိပေးရမည့် အချက်များကို အချိန်အခါလိုက် ညှိပေးနိုင်သောကြောင့် ရာခိုင်နှုန်းတို့ထားသည့် စစ်တမ်း အတောအခါအပေါ် သက်ရောက်မှု မရှိနိုင်ပါသည်။

အောက် ၂၀၂၁ ခုနှစ် မတ်လ ၁၂-၂၃ ရက်နေ့များတွင် စတင်ခဲ့သည်

PMI စစ်တမ်းအား တွက်ချက်နည်းဆိုင်ရာ နောက်ထပ် အချက်အလက်များ အတွက် ကျေးဇူးပြု၍ economics@ihsmarkit.com သို့ ဆက်သွယ်ပါ။

မသက်ဆိုင်ကြောင်း ကြေညာချက်

ဤနေရာတွင် ဖော်ပြထားသည့် အတိုင်းအတာ၏ ဥပဒေမရှိသည့် အချက်များကို မှီခိုမှုများကို IHS Markit မှ ပိုင်ဆိုင်သည့် သို့မဟုတ် လိုင်စင်ထားသည်။ ယုံကြည်စိတ်ချာ ထုတ်ပြန်မှုများကို မှီခိုမှု တာဝန်များသည် IHS Markit သည် ဤနေရာတွင် ဖော်ပြထားသည့် အကြောင်းအရာ သို့မဟုတ် အချက်အလက်များ ('အတား') အတားခံ၍ အများစုမှာ မတိကျမှုများ ရှိနိုင်ပါသည်။ သို့မဟုတ် ကြားဖြတ်ချက်များ သို့မဟုတ် ယင်းတို့ကို အခြေခံပြီး ဆောင်ရွက်မှုများ အတွက် သို့မဟုတ် ဆက်သွယ်ချက် မည်သို့မျှ တာဝန်များ တာဝန် သို့မဟုတ် တာဝန်တော်မူ မရှိပါ။ မည်သည့် အခြေအနေမျိုးတွင်မဆို အတားကို အသုံးပြုမှုကြောင့် မြစ်ဝယ်လာနိုင်သည့် အထူး မတော်တဆ သို့မဟုတ် နောက်ဆက်တွဲခံရမှု များအတွက် IHS Markit အား အရေးယူ မရှိနိုင်ပါ။ Purchasing Managers' Index™ နှင့် PMI™ သည် Market Economics Limited ၏ မှတ်ပုံတင်ထားသော သို့မဟုတ် လိုင်စင် ရယူထားသော အမှတ်တံဆိပ်များ ဖြစ်ပါသည်။ IHS Markit သည် IHS Markit Ltd. နှင့် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုများဖြင့် အားကိုးကြရပါသည်။ နောက်ထပ် လေ့လာလိုပါက ihsmarkit.com/products/pmi.html သို့ သို့မဟုတ် ထုတ်ပြန်ချက်များကို မှတ်ပုံတင်ထားသော အမှတ်တံဆိပ်များဖြင့် ဖြစ်ပါသည်။

IHS Markit အကြောင်း

IHS Markit (NYSE: INFO) သည် နိုင်ငံတကာ စီးပွားရေးများကို ဖောင်းပွားစေသည့် အဓိက စက်မှုလုပ်ငန်းများနှင့် စေ့ကွက်များဆိုင်ရာ အရေးပါသည့် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် မြေကြားနည်းများ အတွက် ကမ္ဘာတစ်ဝှမ်း ကုမ္ပဏီ ဖြစ်ပါသည်။ မိမိတို့၏ ကုမ္ပဏီသည် ဖြစ်ထိုက်သော အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် မြေကြားနည်းများကို စီးပွားရေး လုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် အစိုးရများရှိ သုံးစွဲသူများထံသို့ ပို့ပေးပြီး ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးလျက် မြင့်မိုရ် စိတ်ချရသည့် ဆုံးဖြတ်ချက်များ ရယူစေနိုင်ရန် နက်ရှိုင်းသည့် အတွင်းသဘောများကို တင်ပြပေးပါသည်။ IHS Markit ထံတွင် စီးပွားရေး လုပ်ငန်းများနှင့် အစိုးရအဖွဲ့များမှ သုံးစွဲသူ ၅၀,၀၀၀ ကျော် ရှိရာ Fortune Global 500 မှ ၀၀ ရာခိုင်နှုန်းနှင့် နိုင်ငံတကာ ထိပ်သီး ဘဏ္ဍာရေး အဖွဲ့အစည်းများ ပါဝင်ကြပါသည်။

IHS Markit မှာ IHS Markit Ltd. နှင့် သို့မဟုတ် ၎င်းနှင့်ဆက်သွယ်မှုရှိသည့် အဖွဲ့အစည်းများ၏ မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ် ဖြစ်ပါသည်။ အခြား ကုမ္ပဏီများနှင့် ထုတ်ကုန် အမည်များ အားလုံးတို့သည် သက်ဆိုင်ရာ ပိုင်ရှင်များ၏ အမှတ်တံဆိပ်များ ဖြစ်နိုင်ပါသည်။ © 2021 IHS Markit Ltd. မှပိုင်ဆိုင်မှုများ အားလုံးကို ထိန်းချုပ်ထားသည်။

IHS Markit ၏ သတင်းထုတ်ပြန်ချက်များကို ရယူရန်မလိုလားပါက ကျေးဇူးပြု၍ joanna.vickers@ihsmarkit.com သို့ E-Mail ပို့ပါ။ ကျွန်ုပ်တို့၏ သီးသန့် မူဝါဒကို ဖတ်ကြားရန် ဤနေရာတွင် [Click လုပ်ပါ။](#)

PMI အကြောင်း

ထည့်ကုန်ဝယ်ယူရေးဖန်တီးမှုများ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အပြင် ယူရိုဇုန်အတွင်းရှိ အထက်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။ ၎င်းတို့မှာ ကမ္ဘာပေါ်တွင် အနီးကပ်ဆုံး ဖော်ပြထားလေ့လာလက်ရှိသည့် လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကို နောက်ဆုံး အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ပြပေးနိုင်စွမ်းကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး မျှော်လင့်ချက်များနှင့် လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ရယူစေပေးသည့် အားကိုးကြရပါသည်။ နောက်ထပ် လေ့လာလိုပါက ihsmarkit.com/products/pmi.html သို့ သို့မဟုတ် ထုတ်ပြန်ချက်များကို မှတ်ပုံတင်ထားသော အမှတ်တံဆိပ်များဖြင့် ဖြစ်ပါသည်။

